

制造银器的工匠

ငွေပြေ က၊ <ngwei pyei> 付讫，付清(款项)：～လက်မှတ် 付款收据，付款清单

ငွေပြောင်းငွေလွှဲ န၊ <ngwei byaun: ngwei hlwe:> 兑款，兑换

ငွေပွင့် န၊ <ngwei bwin> 纹银表面的花纹

ငွေဖောင်းပွမှု န၊ <ngwei phaun: pwa' hmu> 通货膨胀

ငွေဖြူ န၊ <ngwei byu> 白银

ငွေဖြူရွက်မြင် န၊ <ngwei byu ywet myin> 上等白银

ငွေမိုင်းတိုင် န၊ <ngwei bain: dain> = ဗျိုင်း

ငွေမီးပေါက် န၊ <ngwei mi: baut> ① 缅甸古代的火枪 ② 好银，纯银

ငွေမဲ န၊ <ngwei me:> 黑钱(指来历不明的钱)

ငွေမက် က၊ <ngwei met> 贪财

ငွေမင်းစံ န၊ <ngwei min: san> 标准好银

ငွေမောင်း န၊ <ngwei maun:> (缅甸古代报时用的) 银锣，(陈设品) 银锣

ငွေမူး န၊ <ngwei mwei:> 纹银上呈现的花纹

ငွေမူးငွေတောင် န၊ <ngwei mwei: ngwei daun> 纹银上的花纹

ငွေမူးရွက်နီ န၊ <ngwei mwei: ywet ni> 纹银

ငွေမှုး န၊ <ngwei hmu:> = ငွေခွန်မှုး

ငွေမှုတ် က၊ <ngwei hmout> 熔炼银子

ငွေမှုန် န၊ <ngwei hman> 普通银子

ငွေယား န၊ <ngwei ya:> ① (迷信) 谓用了或摸了会使人发痒的钱 ② 会使人轻易挥霍掉的钱

ငွေယိုပေါက် န၊ <ngwei yo baut> 浪费钱的漏洞，～ ကိုပိတ် လိုက်ပြီဖြစ်သည်။ 浪费金钱的渠道已经堵死。

ငွေယုန်ခြည် န၊ <ngwei yon khi> (诗) 玉兔(指月亮)

ငွေတုမင်္ဂလာသဘင် န၊ <ngwei y-du' min g-la dh-bin> 银婚(结婚二十五周年)

ငွေတုသဘင် န၊ <ngwei y-du' dh-bin> 二十五周年纪念活动

ငွေတုပေါက် န၊ <ngwei ya' baut> 财源，生财之道：～ ထွင် (ပိတ်)လိုက်၏။ 开辟(切断)财源。

ငွေရေးကြေးရေး န၊ <ngwei yei: kyei: yei:> 财务，金融问题；经济方面：～ ကြပ်တည်းသောကျောင်းသားမှန်လျှင်ထောက်ပံ့ကြေးလျှောက်ထားနိုင်သည်။ 凡经济困难的学生都可申请补助。

ငွေရင်း န၊ <ngwei yin:> 资金，基金，资本，本钱：～ စုဆောင်းသည်။ 积累资金。/ ～ ထည့်သွင်းသည်။ 投资。/ ～ မြှုပ်နှံသည်။ 投资。/ လည်ပတ်သော ～ 流通资本(指货币和商品) / ～ အသေ 固定资本(指厂房、机器等)

ငွေရင်းငွေနှီး န၊ <ngwei yin: ngwei hni:> = ငွေရင်း

ငွေရည်စိမ် က၊ <ngwei yei sein/ngwei yi sein> 镀银

ငွေရည်ပွတ် က၊ <ngwei yi put> = ငွေရည်စိမ်

ငွေရွက် န၊ <ngwei ywet> 一种上等的好银，有：～ နီ၊ ～ ဖြူ

ငွေရှင် န၊ <ngwei shin> ① 债主 ② 活期存款：～ အပ်သည်။ 存活期存款。

ငွေရှင်ကြေးရှင် န၊ <ngwei shin kyei: shin> ① 债方，债主 ② 有钱人，财主

ငွေရှင်း က၊ <ngwei shin:> 清账，结账：ထမင်းဆိုင်မှ ～ ပြီးထွက်လာသည်။ 付清饭钱从饭店走了出来。

ငွေရှင် က၊ <ngwei shwin> 收入多，手头宽裕：စပါးပေါ်ချိန် တွင်လယ်သမားတို့မှာ ～ နေ ကြသည်။ 新粮上市时农民们手头比较宽裕。

ငွေလဲ န၊ <ngwei le:> 兑换：～ နှုန်း (外汇) 兑换率

ငွေလုံးငွေရင်း န၊ <ngwei lon: ngwei yin:> 资金，资本：～ မြောက်မြားစွာလို၏။ 需要大量资金。/ ～ တောင့်တင်း၏။ 资金雄厚。

ငွေလက်ကျန် န၊ <ngwei let kyan> 余款，结余

ငွေလက်ငင်း န၊ <ngwei let ngin:> 现款

ငွေလည် က၊ <ngwei le> ① (资金) 周转 ② 手头宽裕(多用于否定句)：ခုတလောငွေမလည်ဘူး။ 最近手头不太宽裕。/ လကုန်ခါနီးကျရင်လခစားတွေမှာငွေမလည်တော့ဘူး။ 到月底拿工资的人们手头就紧了。

ငွေလည်ပတ်မှု န၊ <ngwei le pat hmu> 资金周转，货币流通：～ လျော့သည်။ 货币流通量减少。

ငွေလျက် န၊ <ngwei hlyet> 压成片状的白银

ငွေလွယ် က၊ <ngwei lwe> 手头宽裕：ခင်ဗျားမှာ ～ ယင်ခဏချေးစမ်းပါအုံး။ 如果你手头有钱暂借我一用。

ငွေလှည့် က၊ <ngwei hle> 挪用(钱)：ငွေအသုံးလိုသဖြင့်မိတ်ဆွေထံမှ ～ ရှိသုံးရသည်။ 要用钱只好到朋友处借用。

ငွေလွဲ က၊ <ngwei hlwe:> 汇钱，汇款：～ စာချုပ် 汇票 / ～ လက်မှတ် 汇票 / ～ သူ 汇款人

ငွေဝင်ငွေထွက်စာရင်း န၊ <ngwei win ngwei htwet s-yin:> 现金账，现金收支账

ငွေဝင်ပေါက် န၊ <ngwei win baut> 生财之道，财源：ထိုနိုင်ငံ၏အဓိက ～ မှာရေနံဖြစ်၏။ 该国的主要财源是石油。

ငွေဝယ်ကျွန် န၊ <ngwei we kyun> 买的奴隶，奴隶

ငွေသား န၊ <ngwei dha:> ① 银子，银元 ② 钱

ငွေသီး က၊ <ngwei thi:> 轻易地获利甚多

ငွေသေ န၊ <ngwei dhe> ① 购置固定资产不能再周转的资金 ② 定期存款：～ အပ်သည်။ 存定期存款。

ငွေအ န၊ <ngwei a> 不能用的钱，伪造的银币

ငွေအကြေ န၊ <ngwei a-kywei> 零钱，辅币，银角子，毫子

ငွေအသပြာ န၊ <ngwei a-dh-bya> 钱，货币

ငွေအား န၊ <ngwei a:> 财力：～ တောင့်တင်းသည်။ 资金雄